

前后字的元音或辅音相互调换,构成隐语的方法,诸如: ကစား→စကား၊ ချေးထိုးပိုး→ချေးပိုးထိုး၊ မာလာကာသီး→မာကလာသီး။

ဝတ္ထုကမ္မနည်း နှု၊ <wun na g-ma' ni:> (一种构词法)插入法, 如: ပျက်ချော်插入两个က成为ကပျက်ကချော်၊ ယုတ်မှန်插入两个မ成为မယုတ်မမှန်

ဝတ် I က၊ <wut/wit> 穿,戴, အင်္ကျီ ~ သည်။ 穿衣。/ လက်စွပ် ~ သည်။ 戴戒指 II နှု၊ <wut/wit> ①职责,责任: ဆရာ ~ 教师的职责 / သားသမီး ~ 儿女的责任 / မယား ~ 妻子的责任 ②僧侣每日的任务(指诵经) ③微小的粉末,颗粒或渣滓: ~ ဆံ 花蕊 / မျက် ~ 眼屎

ဝတ်ကောင်းစားကောင်း နှု၊ <wut kaun: sa: gaun:> 好的衣着,盛装

ဝတ်ကောင်းစားလှ နှု၊ <wut kaun: z-hla'> 盛装,漂亮衣服

ဝတ်ကောင်းဝတ်သန့် နှု၊ <awut kaun: wut than'> 整洁的衣服

ဝတ်ကုန်ကျေကုန် ကဝ၊ <wut kon kyei gon> 敷衍塞责,应付了事: ~ ထမ်းဆောင်ယင်မရ။ 敷衍了事不行。另有ဝတ်ကုန်ဆန်း၊ ဝတ်ကုန်တမ်းကျေ၊ ဝတ်ကုန်ဝတ်ကျေ၊ ဝတ်ကျေတိုင်းကုန်၊ ဝတ်ကျေတမ်းကျေ၊ ဝတ်ကျေပုန်းကျေ၊ ဝတ်ကျေဝတ်ကုန်等写法

ဝတ်ကပ် က၊ <wut kat> = ဝတ်တက်

ဝတ်ကျေ က၊ <wut kyei> 尽责,尽职

ဝတ်ကျေတမ်းကျေ ကဝ၊ <wut kyei tan: kyei> 敷衍塞责

ဝတ်ကျောင်း နှု၊ <wut kyaun:> 【宗】僧侣的禅堂,教堂

ဝတ်ကြီးဝတ်ငယ် နှု၊ <wut kyi: wut nge> 各种份内的工作,各种义务,职责: မိဘများကို ~ ပြုစုရသည်။ 侍候父母尽孝道。

ဝတ်ကြောင် နှု၊ <wut kyaun> 俗人(区别于僧侣)穿的服装

ဝတ်ကြောင်လဲ က၊ <wut kyaun le:> 还俗

ဝတ်ချ က၊ <wut khya'> 拜,叩拜,磕头

ဝတ်ချက် I က၊ <wut khyet> 做斋僧用的饭菜 II နှု၊ <wut khyet> 负责做斋僧饭菜的人

ဝတ်ပြုံ က၊ <wut khyon> 披上,穿

ဝတ်ခွက် နှု၊ <wut khwet> 小菜盒

ဝတ်နှစ်လုံးပေါက် / ဝတ်ပေါက် နှု၊ <wut sa' hn-lon: paut / wut sa' paut> 缅文声调符号“း”的名称

ဝတ်စား က၊ <wut sa:> 穿戴: ~ ထားလိုက်တာပုံနေတာပဲ။ 穿戴很时髦。/ ဝတ်ကောင်းစားလှကို ~ ရှိသွားသည်။ 穿上好衣服去。

ဝတ်စားဆင်ပြင် က၊ <wut sa: hsin pyin> 装扮,打扮,穿戴,也写作ဝတ်စားဆင်ယင်

ဝတ်စားတန်ဆာ နှု၊ <wut sa: d-za> 服装首饰

ဝတ်စုံ နှု၊ <wut son> 制服,成套衣服: ဘွဲ့ ~ 学士服,硕士服,博士服 / စစ် ~ 军装 / မိန်းမ ~ 女服

ဝတ်စုံစားစုံ နှု၊ <wut son sa: zon> ① = ဝတ်စုံ ② 各种衣服

ဝတ်စုံပြည့်လာတ်တိုက် က၊ <wut son byei' zat tait> 彩排,预演

ဝတ်စင် က၊ <wut sin> (罕)尽责,尽职

ဝတ်ဆံ နှု၊ <wut hsan> ①花蕊(见ဝန်းပွင့်图) ②疮的浓头,粉刺中的分泌物 ③物体中间像核的部分

ဝတ်ဆံခေါင်း နှု၊ <wut hsan gaun:> 【植】花药

ဝတ်ဆံညှာ နှု၊ <wut hsan hnya> 【植】花丝

ဝတ်ဆံတံ နှု၊ <wut hsan dan> 花丝(见ဝန်းပွင့်图)

ဝတ်ဆံတိုင် နှု၊ <wut hsan dain> 花丝

ဝတ်ဆံတည် က၊ <wut hsan ti> ①长花粉 ②(疮)生浓包,生结节或硬块

ဝတ်ဆံတည် က၊ <wut hsan hte'> = ဝတ်ဆံတည်

ဝတ်ဆံပွင့် နှု၊ <wut hsan bwin'> 花蕊

ဝတ်ဆံဖို နှု၊ <wut hsan pho> 雄蕊

ဝတ်ဆံမ နှု၊ <wut hsan ma'> 雌蕊

ဝတ်ဆံမတိုင် နှု၊ <wut hsan ma' dain> 【植】花柱(见ဝန်းပွင့်图)

ဝတ်ဆံမထိပ် နှု၊ <wut hsan ma' hteit> 【植】柱头(见ဝန်းပွင့်图)

ဝတ်ဆံမှုန့် နှု၊ <wut hsan hmon'> 【植】花粉

ဝတ်ဆံမှုန့်အိတ် နှု၊ <wut hsan hmon' eit> 【植】①花药 ②(工蜂身上的器官)花粉篮

ဝတ်ဆံအိတ် နှု၊ <wut hsan eit> 【植】花药(见ဝန်းပွင့်图)

ဝတ်ဆံရည် နှု၊ <wut hsan yi> 花蜜

ဝတ်ဆင် က၊ <wut hsin> 穿戴,打扮,装扮

ဝတ်ဆွမ်း နှု၊ <wut hsun:> 每日布施给僧侣的斋饭

ဝတ်ညှာ နှု၊ <wut hnya> (诗)花丝

ဝတ္ထုကမြေ နှု၊ <wut t-ka' myei> 捐给佛、法、僧的土地,寺庙的土地

ဝတ္ထုမာန် နှု၊ <wut t-man> 现世

ဝတ္ထုဇာ နှု၊ <wut t-ya:> 职责,义务: လောက ~ 社会义务 / ~ အရစစ်မှုထမ်းဝန်စစ် 义务兵役制

ဝတ္ထုဇာကျေ က၊ <wut t-ya: kyei> 尽责,完成任务: ဒါ လောကဆီယင် ~ ပါပြီ။ 这样也就尽到了责任。/ ~ ပေးရသည့်အသံမျိုးဖြင့်မေးလိုက်၏။ 用应付的口吻问了一下。

ဝတ္ထုဇာပျက် က၊ <wut t-ya: pyet> 失职,不负责任: ကိုယ့်ဝတ္ထုဇာမပျက်စေနဲ့။ 不要失职。

ဝတ်တော်မြေ နှု၊ <wat taw myei> = ဝတ္ထုကမြေ

ဝတ်တက် က၊ <wut tet> 【宗】诵经拜佛,做弥撒,做礼拜

ဝတ်တက်ဝတ်ကပ် က၊ <wut tet wut kat> = ဝတ်တက်

ဝတ်ထိပေါ က၊ <wut hti' z-ba> (罕)随随便便,不客气地

ဝတ္ထု နှု၊ <wut htu'> ①东西,物资 ②僧用钱财 ③小说